

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၅

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀ နှင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ) တို့အရ ပေးဆောင်ရမည့် အထူးကုန်စည်ခွန်ကို တွက်ချက်သည့်ပုံစံ

-----ခုနှစ်၊ ----- လအတွက် ကျသင့်မည့်အထူးကုန်စည်ခွန် တွက်ချက်ခြင်း။

လုပ်ငန်းဆောင်ရွက်ချက်	ကုန်စည်အမျိုးအစား	အရေအတွက်/ အရောင်းပမာဏ	အခွန်နှုန်း	ကျသင့်အခွန် (ကျပ်)
ကုန်စည်ထုတ်လုပ်ခြင်း/ ရောင်းချခြင်း				
ပြည်ပသို့ကုန်စည်တင်ပို့ခြင်း				
စုစုပေါင်း				

လက်မှတ် -----

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-----

တာဝန်-----

လိပ်စာ -----

ရက်စွဲ၊ -----
